

ရှုံးရှုံးရှုံး၊ ကား <yet yet ye: ye:> ①残酷 ②迅速
 ရှုံးရှုံးဆွဲ ကာ <yet shei hswe:> 长期拖延
 ရှုံးရှုံးပိတ်ရက် နဲ့ <yet shei peit yet> 长假
 ရှုံးရှုံးလယ်ဗျား I နဲ့ <yet shei la' mya:> 长年累月, 长期
 II ကာ <yet shei la' mya:> 长久: အဘိဓာန်ကြီးကို ~
 ပြုစေခဲ့ကြရသည်။ 编字典得花很长时间。
 ရှုံးရှုံး၊ ကာ <yet shwei:> 改期
 ရှုံးလှားလျှာင်း ကာ <yet la' kya nyaun:> 天长日久, 时
 间长
 ရှုံးလည် ကာ <yet le> 满七天了, 满一周
 ရှုံးလည်ဆုံးသွေ့ / ရှုံးလည်ဆုံးကျေး ကာ <yet le zun: thut /
 yet le zun: kywei:> 为超度亡魂在第七天布施斋饭
 ရှုံးလုပ် ကာ <yet lout> 编, 织: နှီးဖြင့် ~ သည်။ 用竹篾编
 织。
 ရှုံးလုပ် I ကာ <yet lun> 超过时间, 过期: ~ ဆေး: 过期
 药品 / ချုပ်ဖတ်က ~ ယင်စားမကောင်းဘူး။ 酸菜渍过了日子就不好吃了。 II နဲ့ <let lun> 地球环绕太阳转一圈
 的时间与经历十二个月的时间的差数
 ရှုံးသား နဲ့ <yet tha:> ①(纺织品)质地 ②未满月的孩
 子: သူ့သားလေးက ~ ပဲရှိသေးတယ်။ 他的小孩还没满月。
 ③(不到一个月的)幼苗
 ရှုံးသတ် ကာ <yet that> 定期, 确定日期: မိုးလာနေ့မြတ်အ
 တွက် ~ ထိုက်ပြီ။ 结婚喜日已定。
 ရှုံးသတ္တပတ် နဲ့ <yet that d- bat> 周, 星期: နိုင်ငံပေါင်းစဉ်ရှုံး
 ရှင် ~ 国际电影周
 ရှုံးရှုံး နဲ့ <yeit kha> ①粮食, 口粮 ②储备粮, 干粮 ③薪
 金, 薪俸: လစား ~ 工资
 ရှုံးရှုံးကံကျေး နဲ့ <yeit kha kan gywei:> (古)军饷, 傍禄
 ရှုံးရှုံးချု ကာ <yeit kha khya:> 运送食物: လေယာဉ်မှ ~
 သည်။ 用飞机空投食品。
 ရှုံးရှုံးစား နဲ့ <yeit kha sa:> 领取养老金的人
 ရှုံးရှုံးစားနပ် နဲ့ <yeit kha sa: nat> = ရှုံးရှုံး
 ရှုံးရှုံးဆန် နဲ့ <yeit kha hsan> 大米, 稻米
 ရှုံးရှုံးဆိုရေ နဲ့ <yeit kha hsan yei> 粮食
 ရှုံးရှုံးတော် / ရှုံးရှုံးတော်ဒေါ် နဲ့ <yeit kha daw / yeit kha daw
 ngwei:> ①(古)薪俸 ②养老金
 ရှုံးရှုံးတော်ရှု နဲ့ <yeit kha daw ya:> 领养老金的: ~ အ
 ရှုံး ရှုံး领养老金的退休官员
 ရှုံးရှုံးထောက်ကျိုး နဲ့ <yeit kha daut kyi:> (古)军粮库, 补给
 站
 ရှုံးရှုံးထောက်ပံ့ရေး နဲ့ <yeit kha htaut pan' yei:> 给养
 ရှုံးရှုံးထုတ် ကာ <yeit kha htout> 领粮食, 领食品
 ရှုံးရှုံးမျိုးစေး နဲ့ <yeit kha myo: si:> 【佛】阴德: ~ ခုတယ်။
 积阴德。

ရို့ကှုံး ကာ <yeit kha yu> 人将死时大吃大喝(为死后带
 走粮食之意),(喻)快死了
 ရို့ကှုံးရှု နဲ့ <yeit kha ya:> 已领退休金的: ~ ပင်စင်စား
 已领退休金的
 ရှု့ကှုံး နဲ့ <yout ka:> [巴]树木, 植物
 ရှု့ကှုံး နဲ့ <yout g-zo:> (迷信)树神
 ရှု့ကှုံးထိဝိဝင် နဲ့ <yout ka' p-ht-wi win> 植物地理学
 ရှု့ကှုံးပေါ် နဲ့ <yout kha' bei da:> 植物学
 ရှု့ကှုံးပေါ်ယောက် နဲ့ <yout kha' bei da' u' yin> 植物园
 ရှု့ကှုံး နဲ့ <yout kh- mu> 【佛】①苦行者, 禁欲主义者
 ②十三种苦行之一, 在树下静坐修行
 ရှု့ကှုံးမှုတ် ကာ <yout kh- mu kyin:> 修苦行: ထောထွေတ်
 ပါးထွေး ~ နောက်။ 一个人独自在山里修苦行。
 ရှု့ကှုံးမား နဲ့ <yout kh-mu hsa:> 从树根、树皮等灰烬中
 提取的盐
 ရှု့ကှုံးမှုတ် နဲ့ <yout kh- mu du din> 【佛】十三种苦行之
 一——在树下静坐修行: ~ ဆောက်တည်သည်။ 在树下
 静坐修苦行。
 ရှု့ကှုံး နဲ့ <yout kh- yon> 植物园
 ရှု့ကှုံးလောက နဲ့ <yout kha' law: ka:> 植物界
 ရောက် ကာ <yaut> ①到来, 到达, 抵达, 来临: ရှုံးရှုံးလက်မှတ်
 ဘယ် ~ ဇော်မာသိဘူး။ 电影票不知搞到哪儿去了? /
 လေယာဉ်ပွဲကွဲးကို ~ ပြီ။ 到飞机场了。 / မိုးညာ ~ ပြီ။
 雨季到了。 ②降临, 面临: သောက ~ သည်။ 担忧。/
 ခုက္ခ ~ သည်။ 灾难临头。 ③遭受: သွားတော် ~
 သည်။ 受到上天的惩罚。 ④有成效, 有效果: ခရီး ~
 သည်။ 有效。 / အရာ ~ သည်။ 有成效。 ⑤长出, 发出:
 တပင်သောသူမှုံးကြာသည် ~ ၏။ 一枝荷花长出来了。 ⑥
 等于: သားသားကိုအလှုံးအကျော်အလိုက်မြင်းသည်ချုပ်ရမ ~ ပုံ
 နှစ်ရာသာ ~ သည်။ 对子女过分溺爱并不是爱护而是
 害了他们。 ⑦卷, 绕, 缠: ရှုံးဖောက် ~ သည်။ 在核心上
 绕线。
 ရောက်တတ်ကရာ ကာ <yaut tat k-ya> = ရောက်တတ်ရာရာ
 ရောက်တတ်ရာရာ ကာ <yaut tat ya ya> 胡乱地, 杂乱无章:
 ~ ပြောသည်။ 东拉西扯。 / ~ စိတ်ကူးသည်။ 胡思乱想。 /
 ~ လုပ်သည်။ 随随便便地做。
 ရောက်တတ်လေးဆယ် ကာ <yaut tat lei: ze> = ရောက်တတ်ရာရာ
 ရောက်ဘေး နဲ့ <yaut bein:> 纺车轮子
 ရောက်မဆိုက် ကာ <yaut m- hsait> 一到就……, 刚到
 就……: ခရီး ~ မိတ်ဆွေများနှင့်တွေ့သည်။ 一到达就会见
 朋友。
 ရောက်ယား / ရောက်ရား ကာ <yaut ya:> 任其自然, 随便: ကျော်
 တော်တို့တော့မှာတော့ ~ ပဲရှိရာစားပေါ့မှာ့။ 我们乡下很随
 便, 有什么就吃什么。